

ဂျပန်နိုင်ငံသို့ သွားရောက်ရန် စိတ်ဝင်စားမှုရှိကြသော မြန်မာနိုင်ငံသားများသို့ (စက်တင်ဘာလ ၁ ရက်နေ့)

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်

မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးတွင် မြန်မာနိုင်ငံသားအများအပြားသည် ဂျပန်နိုင်ငံသို့သွားရောက် မည့်ကိစ္စနှင့်ပတ်သက်၍ စုံစမ်းမေးမြန်းကြပါသည်။ သြဂုတ်လကုန်အထိ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ကာကွယ်ထိန်းချုပ်ရေးအတွက် ဂျပန်နိုင်ငံပြည်ဝင်ခွင့်ကန့်သတ်သည့်ဆောင်ရွက်ချက်များကို ယာယီအား ဖြင့် ဆက်လက်တိုးမြှင့်လိုက်သောကြောင့် ၎င်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ အောက်ပါအတိုင်း ထပ်မံအသိပေးအပ်ပါသည်။

ဂျပန်သံရုံးအနေဖြင့် မြန်မာနိုင်ငံသားအများအပြား ဂျပန်နိုင်ငံသို့သွားရောက်ရန် စိတ်ဝင်စားမှု ရှိကြသည့်အတွက် ဝမ်းမြောက်မိပါသည်။ အကယ်၍ မရှင်းလင်းသောအကြောင်းအရာများနှင့် စိုးရိမ်မှုများ ရှိပါက ဂျပန်သံရုံးကောင်စစ်ဌာနသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

၁။ ဂျပန်အစိုးရက အကောင်အထည်ဖော်ကျင့်သုံးလျက်ရှိသော COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး စီမံချက်တွင် ဂျပန်နိုင်ငံတွင်းသို့ဝင်ရောက်ခြင်းကို ပိတ်ပင်ခြင်း၊ သီးသန့်နေထိုင်စောင့်ကြည့်မှုကို တိုးမြှင့် လုပ်ဆောင်ခြင်း၊ ထုတ်ပေးထားသောပြည်ဝင်ဗီဇာများ၏ အကျိုးသက်ရောက်မှုကို ရပ်ဆိုင်းခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိပါသည်။ ၎င်းကာကွယ်ထိန်းချုပ်ရေးစီမံချက်များ၏ အသေးစိတ်ကို အောက်ပါဝက်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။

https://www.mofa.go.jp/ca/fna/page4e_001053.html

၎င်းဝက်ဆိုက်ထဲတွင် မြန်မာနိုင်ငံမှ သွားရောက်မည့်သူများနှင့် တိုက်ရိုက်သက်ဆိုင်သော အကြောင်းအရာ များကို တင်ပြထားပါသည်။

(၁) ပထမဦးစွာ၊ လက်ရှိတွင် နိုင်ငံနှင့် ဒေသပေါင်း ၁၅၉ ခု (တရုတ်၊ ကိုရီးယား၊ ထိုင်း၊ စင်္ကာပူ၊ မလေးရှား စသည်တို့ပါဝင်သည်။) ကို ပြည်ဝင်ခွင့်ပိတ်ပင်သော နိုင်ငံများအဖြစ် သတ်မှတ်ထားပါသည်။ မြန်မာနိုင်ငံသည် ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့်နိုင်ငံများထဲတွင် မပါဝင်သော်လည်း မြန်မာနိုင်ငံမှ အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ပိတ်ပင်ထားသောနိုင်ငံ၊ ဒေသများမှတစ်ဆင့်ဖြတ်သန်းခြင်း သို့မဟုတ် Transit ဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်ခြင်းကို မူအားဖြင့် ခွင့်မပြုပါသဖြင့် သတိပြုပေးစေလိုပါသည်။ ပြည်ဝင်ခွင့်ပိတ်ပင်ထားသော နိုင်ငံ၊ ဒေသ အမည်များကို အထက်ပါ နံပါတ် ၁ ရှိ ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝက်ဆိုက်တွင် ကြည့်ရှုနိုင်ပါသည်။ သို့ရာတွင် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များကို

ခြင်းချက်အနေဖြင့်သတ်မှတ်ထားပါသဖြင့် အဆိုပါပုဂ္ဂိုလ်များသည် ဂျပန်သံရုံးသို့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

* နေထိုင်ခွင့်အရည်အချင်း “Permanent Resident” (အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ)၊ “Spouse or Child of Japanese” (ဂျပန်လူမျိုး၏ ဇနီး/ခင်ပွန်း (သို့) ကလေး)၊ “Spouse or Child of Permanent Resident” (အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ၏ ဇနီး/ခင်ပွန်း (သို့) ကလေး)၊ “Long-Term Resident” (ကာလရှည်နေထိုင်ခွင့်ရရှိထားသူ) ဖြစ်ပြီး၊ တစ်ဆင့်ဖြတ်သန်း (Transit) မည့်နိုင်ငံ (သို့) ဒေသက ပြည်ဝင်ခွင့်ပိတ်ပင်ထားသည့် နိုင်ငံ၊ ဒေသအဖြစ် သတ်မှတ်ခြင်းမခံရမီရှေ့တစ်ရက်အထိ ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် (Re-Entry Permit)ဖြင့် ဂျပန်နိုင်ငံမှ ထွက်ခွာလာသူများ။
ပြည်ပြန်ဝင်ခွင့် ခွင့်ပြုချက် (Re-Entry Permit) သက်တမ်းကုန်ဆုံးနေပါက သက်တမ်းတိုးဆောင်ရွက်နိုင် မည်ဖြစ်သည့်အတွက် ဂျပန်သံရုံးသို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

(၂) ထို့အပြင် အထက်ဖော်ပြပါ ပြည်ဝင်ခွင့်ပိတ်ပင်ထားသော နိုင်ငံ၊ ဒေသများမှလွဲ၍ ကျန်နိုင်ငံ၊ ဒေသများ မှတစ်ဆင့်ဖြတ်သန်း (Transit) ဝင်ရောက်မည်ဆိုပါကလည်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက ဧပြီလ ၂ ရက်နေ့အထိ ထုတ်ပေးထားသော တစ်ကြိမ် (Single) နှင့် အကြိမ်ကြိမ် (Multiple) ပြည်ဝင်ဗီဇာများ၏ အကျိုးသက်ရောက်မှုကို ယာယီအားဖြင့်ရပ်ဆိုင်းထားသောကြောင့် ဗီဇာအသစ်ပြန်လည်ရယူနိုင်သော အောက်ဖော်ပြပါနေထိုင်ခွင့်အရည်အချင်းရရှိထားသူများမှလွဲ၍ အခြားသူများသည် ဂျပန်နိုင်ငံသို့ဝင်ခွင့် မရရှိနိုင်ပါ။

ဩဂုတ်လ ၃၁ ရက်နေ့လက်ရှိတွင် ဂျပန်သံရုံးက ဗီဇာထုတ်ပေးနိုင်သော နေထိုင်ခွင့်အရည်အချင်း များမှာ “Spouse or Child of Japanese” (ဂျပန်လူမျိုး၏ ဇနီး/ ခင်ပွန်း (သို့) ကလေး) ၊ “Spouse or Child of Permanent Resident” (အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူ၏ ဇနီး/ ခင်ပွန်း (သို့) ကလေး)၊ “Spouse or Child of Long-Term Resident” ဂျပန်နိုင်ငံတွင် ကွဲကွာနေသောမိသားစုဝင်များရှိသည့် (ကာလရှည်နေထိုင်ခွင့်ရရှိ ထားသူ၏ ဇနီး/ ခင်ပွန်း (သို့) ကလေး)၊ “On Medical Service” (ဆေးကုသခြင်း)၊ “Instructor” (ဂျပန်အခြေခံပညာစာသင်ကျောင်းများအတွက် မြန်မာဘာသာနည်းပြဆရာ)၊ “Professor” (ပါမောက္ခ)၊ “Diplomat” (သံတမန်ရေးရာ) နှင့် “Official” (အစိုးရဆိုင်ရာအထူးကိစ္စရပ်များ) အတွက်ဖြစ်သည်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များအတွက် လိုအပ်ပါက သံရုံးနှင့်ဆွေးနွေးတိုင်ပင်နိုင်ပါ သည်။

၂။ နောက်ပိုင်းတွင် အထက်ပါနံပါတ် ၁ တွင် ဖော်ပြထားသောဆောင်ရွက်ချက်များကို ဖြေလျှော့ပြီး မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်ပြီဆိုပါက မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးက အသေးစိတ်အချက်အလက်များကို ထပ်မံထုတ်ပြန်ကြေညာပါမည်။ (ထိုအချိန်တွင် ဗီဇာသက်တမ်းကျန်ရှိနေသေးသောသူများသည် ထိုဗီဇာဖြင့် ဂျပန်နိုင်ငံသို့ဝင်ရောက်နိုင်ပါသည်။ ဗီဇာသက်တမ်းကုန်ဆုံးသွားသောသူများသည် ဗီဇာလျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဂျပန်သံရုံးတွင် နောက်တစ်ကြိမ် ဗီဇာထပ်မံလျှောက်ထားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။) ။ အဆင်မပြေဖြစ်မှုများအတွက်လည်း နားလည်ပေးပါရန် အနူးအညွတ်မေတ္တာရပ်ခံအပ်ပါသည်။ မရှင်းလင်းသောအချက်အလက်များရှိပါက သံရုံးသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

စုံစမ်းမေးမြန်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ဌာန

ဖုန်း : ၉၅-၁-၅၄၉၆၄၄~၈

အီးမေးလ် : ryoji@yn.mofa.go.jp